

[AWGEE] [Cross Sectorial] Competition Information – Underwriters Laboratories

ASEAN-US Science Prize for Women 2022 ဆုချီးမြှင့်ခြင်း အစီအစဉ်တွင်
အမျိုးသမီးများအနေဖြင့် ပါဝင်ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း အသိပေးခြင်း

၁။ ASEAN-US သိပ္ပံနယ်ပယ်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ၂၀၁၆ ခုနှစ်မှစတင်၍ ချီးမြှင့်ခဲ့သည့် Underwriters Laboratories ASEAN-US Science Prize for Women ဆု (၂၀၂၂) အတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် အမျိုးသမီးများအနေဖြင့် ၃၁-၃-၂၀၂၂ နေ့နောက်ဆုံးထား၍ ယှဉ်ပြိုင် လျှောက်ထားနိုင်ပါသည်။

၂။ အဆိုပါ အစီအစဉ်တွင် ၂၀၂၂ ခုနှစ်အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာ “Artificial Intelligence (AI) in Health and Safety” ဖြစ်ပြီး အာဆီယံအသိုက်အဝန်းအတွင်း သိပ္ပံနှင့် သုတေသနနယ်ပယ်ရှိပြဿနာများကို ဖြေရှင်းရာ၌ Artificial Intelligence (AI) ဆိုင်ရာ သုတေသနဆောင်ရွက်ချက်များတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်များနှင့် တိုးတက်မှုများ အကြောင်း အသိပညာမြှင့်တင်ရန်၊ အာဆီယံဒေသတွင်း မှီတင်းနေထိုင်သူ လူဦးရေသန်းပေါင်း (၆၆၀) ကျော်အား ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ မြှင့်တင်ပေးရန်၊ ထို့အပြင် ခိုင်မာသော AI အပလီကေးရှင်းများသည် လုပ်ငန်းခွင်အတွင်း ဘေးကင်းရေးစနစ်ကို အားကောင်းစေကာ လုပ်ငန်းဆောင်ရွက်မှုစနစ်များကို လုံခြုံမှုရှိစေပြီး အနာဂတ်တွင် ကပ်ရောဂါများကို ဟန့်တားရန်နှင့် COVID-19 ကူးစက်ရောဂါ ပြန့်လွှတ်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပေးနိုင်မည်ဖြစ်ပါသည်။

၃။ အဆိုပါဆုကို ရရှိသူအား US\$12,500 ချီးမြှင့်ခြင်းခံရမည် ဖြစ်ပါကြောင်း၊ နောက်ဆုံးအဆင့်ရွေးချယ်မှုစာရင်းတွင် ပါဝင်သူများကို US\$5,000 ချီးမြှင့်မည်ခြင်းခံရမည် ဖြစ်ပါကြောင်း၊ National Finalist စာရင်းအား (၁၈-၄-၂၀၂၂) နေ့တွင်လည်းကောင်း Regional Finalist စာရင်းအား (၁၉-၈-၂၀၂၂) နေ့တွင်လည်းကောင်း၊ Head to Head Pitch list စာရင်းအား (၁၁-၁၀-၂၀၂၂) နေ့တွင်လည်းကောင်း ထုတ်ပြန် ကြေညာနိုင်ရန် စီစဉ်ထားပါကြောင်းနှင့် Winner and Award Ceremony အား ၁၁-၁၀-၂၀၂၂ နေ့တွင် ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ထားပါကြောင်း ဖော်ပြပါရှိပါသည်။

၄။ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ နှင့် ကိန်းဂဏန်းအချက်အလက်လေ့လာမှု နယ်ပယ်မှ ပါဝင်
လျှောက်ထားလိုသူ အမျိုးသမီးများအနေဖြင့် အောက်ဖော်ပြပါ နယ်ပယ်နှစ်ခုတွင် လျှောက်ထားနိုင်
ပါကြောင်း ဖော်ပြပါရှိပါသည်-

(က) Mid-career scientist category for scientists (aged 45 years and below)

(ခ) Senior Scientist category scientists (aged 46 and older)

၅။ လျှောက်ထားလိုသူ အမျိုးသမီးများအနေဖြင့် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီ
ရမည်ဖြစ်ပါသည်-

(က) အသုံးပြုသိပ္ပံပညာရပ်နယ်ပယ်တွင် ဆောင်ရွက်နေသူ အမျိုးသမီးဖြစ်ရမည်။

(ခ) အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားဖြစ်ရမည်။

(ဂ) Ph.D သို့ မဟုတ် ပါရဂူဘွဲ့ ရရှိထားသူဖြစ်ရမည်။ (Ph.D သို့မဟုတ် ပါရဂူဘွဲ့ရရှိရန်
ပြင်ဆင်ဆောင်ရွက်နေသူများ အကျုံးမဝင်ပါ)

(ဃ) Mid-career scientist category for scientist ဆု လျှောက်ထားသူများသည်
လျှောက်လွှာပိတ်ရက်တွင် အသက် ၄၅ နှစ် နှင့် အောက်ဖြစ်ရမည်။

(င) Senior Scientist category scientists' ဆု လျှောက်ထားသူများသည် လျှောက်လွှာ
ပိတ်ရက်တွင် အသက် ၄၆ နှစ် နှင့် အထက်ဖြစ်ရမည်။

၆။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် ASEAN-US သိပ္ပံနယ်ပယ်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်
အရ ၂၀၂၂ ခုနှစ်အတွက် ချီးမြှင့်မည့် Underwriters Laboratories ASEAN-US Science Prize for
Women ဆုကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့်
အမျိုးသမီးများအနေဖြင့် **The Underwriters Laboratories ASEAN-US Science Prize for Women
2022** မှတစ်ဆင့် ယှဉ်ပြိုင် လျှောက်ထားနိုင်ပါကြောင်းအသိပေးကြော်ငြာအပ်ပါသည်။

မြန်မာနိုင်ငံကိုယ်စားပြု အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

**UNDERWRITERS
LABORATORIES-
ASEAN-U.S. SCIENCE PRIZE
FOR WOMEN 2022**



**Dr. Shefaly Shorey,
Singapore**

Apply now!

Deadline is now
extended to:
31 March



**Dr. Sri Suharti,
Indonesia**

**Theme:
Artificial Intelligence (AI)
in Health and Safety**

LEARN MORE:
<https://scienceprize4women.asean.org>

